

SR	အကောက်ခွန်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာစီမံချက်	မြန်မာ့အကောက်ခွန်မှ အကောင်အထည်ဖော်ဆောင်ရွက်ရန်/ လျှက်ရှိသည့်အချက်များ
1	အကောက်ခွန်နှုန်းကုန်ပစ္စည်းအမျိုးအစား ခွဲခြားခြင်း(Customs Tariff Classification)	- AHTN 2012 မှ 2017 သို့ ပြောင်းလဲရေးကိစ္စရပ်တွင် Tariff Reduction Schedule 2017 အသုံးပြုနိုင်ရန်အတွက်လက်ရှိအချိန်တွင်ချိတ်ဆက်မှုများမှာ ASEC မှ ပေးပို့ထားသည့်အတိုင်း အကြမ်းဖျဉ်းချိတ်ဆက်ထားပြီး ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကကဏ္ဍများနှင့် တွေ့ဆုံဆွေးနွေး၍ အဆင့်ဆင့် တင်ပြအတည်ပြုချက်ရယူရန်ဖြစ်ပါသည်။ Chapter(1-29) အထိ Consolidated table ရရှိထားပြီးဖြစ်ပါသည်။ -Classification ပိုမိုလျင်မြန်စေရန် Advance Ruling စနစ်ကျင့်သုံးနိုင်ရန်လုပ်ဆောင်နေပါသည်။ (၃) လအတွင်း ကျင့်သုံးနိုင်ရန် ရည်မှန်းထားပါသည်။ -FTA အလိုက် အခွန်နှုန်းလျှော့ချမှုများ ဆောင်ရွက်လျက်ရှိပြီး ASEAN-Japan မှာလည်း မကြာမီအကောင်အထည် ဖော်နိုင်မည် ဖြစ်ပါ၍ 2017 version အား အခြေခံပြီး ဆက်လက်ကျင့်သုံးပါမည်။
2	အကောက်ခွန်တန်ဖိုးဖြတ်ခြင်း (Customs Valuation)	ပင်လယ်အကောက်ခွန်အက်ဥပဒေအား ပြင်ဆင်သည့် ဥပဒေအား ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါ၍ WTOVA အား လိုက်နာကျင့်သုံးရန် ဆောင်ရွက်ဆဲဖြစ်ပါသည်။ Valuation နှင့်ပတ်သက်၍ Advance Ruling ကျင့်သုံးမည် ဖြစ်ပါသည်။
3	ပင်ရင်းဒေသစည်းမျဉ်း၊ကုန်ပစ္စည်း၏ ပင်ရင်းနိုင်ငံတွက်ချက်ခြင်း(Origin Determination of Goods and Commodity)	ATIGA ROO ၌ Online Form-D ကျင့်သုံးရေးကိစ္စရပ်အား ဆွေးနွေးညှိနှိုင်းနေကြဆဲ ဖြစ်ရာလက်ရှိတွင်မြန်မာ့ အကောက်ခွန်အနေဖြင့် CO Form Dအား အခွန်လျှော့နှုန်းထားနှင့် Manual ဆောင်ရွက်ပေးလျက်ရှိပြီး Online Form D ကိစ္စရပ် ကိုမူ MACCS စနစ်ကျင့်သုံးပြီးမှသာလျှင်အဆိုပါကိစ္စရပ်အားဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
4	အကောက်ခွန်ရှင်းလင်းမှု(Customs Clearance)	မြန်မာနိုင်ငံအနေဖြင့် TRS(Time Release Study) အား ဂျပန်နိုင်ငံ အကူအညီဖြင့် ပြုစုပြီးဖြစ်ပါသည်။ လက်ရှိတွင် ကုန်စည်များလျင်မြန်စွာ ရှင်းလင်း ထုတ်ယူနိုင်စေရန် Risk Management စနစ်အရ Green Channel-60%၊ Yellow Channel-30%၊ Red Channel-10% သတ်မှတ်၍ဆောင်ရွက်လျက်ရှိပါသည်။
5	အကောက်ခွန်ဖြတ်သန်းကုန်သွယ်မှု (Customs Transit)	Customs Transit နှင့်ပတ်သက်၍ ဒေသတွင်း ဖြတ်သန်းကုန်သွယ်မှုတားမြစ်ကန့်သတ်ပစ္စည်းနှင့် Protocol-7ပါ စာသားများ ပြင်ဆင်မှုပြုပြီးဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အထူးဆောင်ရွက် ရန်မရှိသေးပါ။

6	ကူးသန်းရောင်းဝယ်ရေး၊ ကုန်သွယ်မှု အသိုက်အဝန်းနှင့် မိတ်ဖက်ဖြစ်မှု (Partnership with Business and the Trading Community)	မြန်မာ့အကောက်ခွန်ဦးစီးဌာနသည် WCO/WTO ၊ ASEAN ၊ APEC ၊ RILO ၊ JICA ၊ ADB ၊ IMF ၊ World Bank ၊ BIMSTEC ၊ GIZ အစရှိသည့် ပြည်ပ အဖွဲ့အစည်းများနှင့်လည်းကောင်း၊ ပြည်တွင်းအဖွဲ့အစည်းများနှင့်လည်းကောင်းဆက်သွယ်ပူးပေါင်းညှိနှိုင်းလျက်ရှိပါသည်။
7	ခွင့်ပြုချက်ရရှိသည့် စီးပွားရေးလုပ်ငန်းဆောင်ရွက်သူအစီအစဉ် (Authorized Economic Operator Programme)	-AEO အစီအစဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံသို့ နိုင်ငံတကာအကူအညီဖြင့် သင်တန်းများ ပို့ချခြင်းများ ရှိပြီးအကောင်အထည်ဖော်နိုင်ရန်ကြိုးစားဆဲဖြစ်ပါသည်။ -TFA နှင့်ပတ်သက်၍ Measurement (၄၁)ချက် တွင် မြန်မာနိုင်ငံအနေနှင့် သတ်မှတ်ကာလအလိုက် အကောင်အထည်ဖော်ရန် ကျန်ရှိသည့်အချက်အချို့သာ ရှိ၍ နည်းပညာ အကူအညီအနေဖြင့်ပြည်ပမှသင်တန်းများ လာရောက် ပို့ချရန် အစီအစဉ် ရှိပါသည်။
8	အကောက်ခွန်နှောင်းစာရင်းစစ်ဆေးခြင်း (Customs Post Clearance Audit)	အကောက်ခွန်နှောင်းစာရင်းစစ်ဆေးခြင်း (Customs Post Clearance Audit)နှင့်စပ်လျဉ်း၍(၁၇-၃-၂၀၁၅) နေ့၌ ပြန်လည်ပြင်ဆင်ပြဋ္ဌာန်းထားသည့် ပင်လယ်ကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ၁၉၄(က)/၁၆၇ (၇၈)တွင် ထည့်သွင်းပြဋ္ဌာန်းထား၍ MACCS စနစ်နှင့်အတူအကောင်အထည်ဖော်ဆောင်မည်ဖြစ်ပါသည်။
9	-အကောက်ခွန်ဥပဒေစိုးမိုးရေးနှင့် အပြန်အလှန်ပံ့ပိုးကူညီမှု(Customs Enforcement and Mutual Assistance)	ယင်း SPCD 9-10 အတွက် ကုန်သွယ်ရေးဦးစီးဌာန၊ RILO ၊ Interpol အစရှိသည့် ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။
10	-ပြည်သူ့လုံခြုံရေးနှင့် လူ့အဖွဲ့အစည်း ကာကွယ်ရေး(Public Security and Protection of the Society)	
11	အကောက်ခွန်ပြန်လည်ဖွဲ့စည်းခြင်းနှင့် ခေတ်မီစေခြင်း(Customs Reform and Modernization)	-အကောက်ခွန်ဦးစီးဌာန၏ရှိရင်းစွဲလူအင်အား စုစုပေါင်း ၂၂၀၃ ဦး နှင့် လုပ်ငန်းပမာဏ မျှတမှုမရှိပါ သဖြင့် (၅-၆-၂၀၁၄) ရက်နေ့တွင် ပြန်လည်ဖွဲ့စည်းရန် ခွင့်ပြုချက် ရရှိခဲ့ပြီး ယင်းဖွဲ့စည်းပုံအသစ်အရ ပြန်လည်ဖွဲ့စည်းမှု လူအင်အား စုစုပေါင်း (၃၁၇၁)ဦးဖြစ်၍ (၉၆၈)ဦးတိုးမြှင့် ခန့်အပ် ထားပါသည်။ -ASEAN Single Window ဦးတည်သော National Single Window ဖြစ်မြောက်စေရေးအတွက် MACCS (Myanmar Automated Customs Clearance System) အား ဂျပန်နိုင်ငံအကူအညီဖြင့် အကောင်

		အထည်ဖော်ဆောင် လျှက်ရှိပြီး ၂၀၁၆ နိုဝင်ဘာလတွင် ယင်းစနစ်အား ကျင့်သုံးတော့မည်ဖြစ်ပါသည်။
12	-အကောက်ခွန်လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲ ရေး(Customs Human Resource Development and Admini- stration)	အကောက်ခွန်ဦးစီးဌာန၏ ရှိရင်းစွဲ ဝန်ထမ်းများနှင့် တိုး မြှင့်ခန့်အပ်ဝန်ထမ်းများအတွက်အသိပညာပေး ဘာသာ ရပ်ဆိုင်ရာသင်တန်းများ၊ ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ ဂျပန် စာစသည့်သင်တန်းများစဉ်ဆက်မပြတ်ကျင်းပဆောင် ရွက်လျက်ရှိပါသည်။
13	အာဆီယံနိုင်ငံ အကောက်ခွန်များ အကြားဖွံ့ဖြိုးမှုအဆင့်ကွာဟမှုလျော့ ချရေး (Narrowing the Development Gap in ASEAN Customs)	ယင်းကိစ္စရပ်အတွက် အခြားသော အာဆီယံနိုင်ငံများ နည်းတူဖြစ်ရာ World Bank၊ WTO၊ GIZ ၊ ADB စသည်တို့မှ လာရောက်သင်တန်းပို့ချခြင်းမျိုးများရှိ၍ ဂျပန်နိုင်ငံအကူအညီဖြင့် MACCS System ဖော်ဆောင်ခြင်းမျိုးသာရှိပါသည်။
14	-ဗဟုသုတအခြေခံသောဝန်ဆောင်မှု (Knowledge Based Service)	